

မင်္ဂလာတရားတော်	၁
မင်္ဂလာသုတ်ပါဠိတော်	၅
မင်္ဂလာသုတ်ပါဠိတော်နိဿယ	၇
မင်္ဂလာ သိမှတ်ဖွယ်ရာများ(အကျဉ်း)	၁၃
ရှေ့သွားမင်္ဂလာ	၁၈
မင်္ဂလာ ပါဠိ-မြန်မာပြန်	၁၉
မင်္ဂလာ ကဗျာများ	၂၄
မင်္ဂလာသုတ်ပျို့ (၁-၅)	၂၈
မင်္ဂလာ+အဘိဓမ္မာသဘော	၃၆
မင်္ဂလာနိဒါန်းဝယ် မှတ်ဖွယ်	၃၈

(၁) ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ ၃-ပါး၊

၁ အသေဝနာ စ ဗာလာနံ	လူမိုက်ရှောင်မင်္ဂလာ	၄၁
၂ ပဏ္ဍိတာနန္ဒ သေဝနာ	လူလိမ္မာပေါင်းမင်္ဂလာ	၄၇
၃ ပူဇာ စ ပူဇေယျာနံ	ပူဇော်ထိုက်သူပူဇော်မင်္ဂလာ	၅၂
မင်္ဂလာသုတ်ပျို့ (၅)		၅၇

(၂) နေထိုင်ရေးမင်္ဂလာ ၃-ပါး

၄ ပဋိဂ္ဂပဒေသဝါသော စ	သင့်ရာနေမင်္ဂလာ	၆၈
၅ ပုဗ္ဗေ စ ကတပုညတာ	ကြိုတင်ကောင်းမှုပြုမင်္ဂလာ	၇၃
၆ အတ္တသမ္မာပဏိဓိ စ	ကိုယ့်ကိုယ်ကိုထိန်းမင်္ဂလာ	၇၈
မင်္ဂလာသုတ်ပျို့ (၆)		၈၄

(၃) သင်ကြားရေးမင်္ဂလာ ၄-ပါး

၇ ဗာဟုသစ္စ	အကြားအမြင်များမင်္ဂလာ	၉၂
------------	-----------------------	----

၈ သိပ္ပဉ္စ	အတတ်ပညာသင်မင်္ဂလာ	၉၅
၉ ဝိနယောစသုသိက္ခိတော	ကျင့်ဝတ်လေ့လာမင်္ဂလာ	၉၉
၁၀ သုဘာသိတာ စ ယာဝါစာ	စကားလိမ္မာမင်္ဂလာ	၁၀၆
မင်္ဂလာသုတ်ပျို့ (၇)		၁၁၁

(၄) ပြုစုလုပ်ကျွေးရေးမင်္ဂလာ ၃-ပါး

၁၁ မာတာပိတု ဥပဋ္ဌာနံ	မိဘလုပ်ကျွေးမင်္ဂလာ	၁၂၀
၁၂ ပုတ္တဒါရဿ သင်္ဂဟော	သားမယားချီးမြှောက်မင်္ဂလာ	၁၂၆
၁၃ အနာကုလာ စ ကမ္မန္တာ	အလုပ်အပြစ်ကင်းမင်္ဂလာ	၁၃၁
မင်္ဂလာသုတ်ပျို့ (၈)		၁၃၆

(၅) ကူညီဆောင်ရွက်ရေးမင်္ဂလာ ၄-ပါး

၁၄ ဒါနဉ္စ	ပေးကမ်းလှူဒါန်းမင်္ဂလာ	၁၄၄
၁၅ ဓမ္မစရိယာ စ	တရားသဖြင့်ကျင့်ကြံမင်္ဂလာ	၁၅၁
၁၆ ဉာတကာနဉ္စ သင်္ဂဟော	ဆွေမျိုးချီးမြှောက်မင်္ဂလာ	၁၅၆
၁၇ အနဝဇ္ဇာနိ ကမ္မာနိ	အများအကျိုးဆောင်မင်္ဂလာ	၁၆၁
မင်္ဂလာသုတ်ပျို့ (၉)		၁၆၄

(၆) ရှောင်ကြဉ်လိုက်နာရေးမင်္ဂလာ ၄-ပါး

၁၈ အာရတိပါပါ	မကောင်းမှုဆေးရှောင်မင်္ဂလာ	၁၇၂
၁၉ ဝိရတိပါပါ	မကောင်းမှုအတွေ့ရှောင်မင်္ဂလာ	၁၇၆
၂၀ မဇ္ဇပါနာ စ သံယမော	အရက်သေစာရှောင်မင်္ဂလာ	၁၈၀
၂၁ အပ္ပမာဒေါ စ ဓမ္မေသု	တရားမမေ့မင်္ဂလာ	၁၈၅
မင်္ဂလာသုတ်ပျို့ (၁၀)		၁၉၀

(၇) စိတ်ထားဖြူစင်မြင့်မားရေးမင်္ဂလာ ၅-ပါး

၂၂ ဂါရဝေါ စ	ရိုသေကိုင်းရှိုင်းမင်္ဂလာ	၁၉၈
၂၃ နိဝါတော စ	နှိမ့်ချကျိုးနွံမင်္ဂလာ	၂၀၃
၂၄ သန္တုဋ္ဌိ စ	ရောင့်ရဲတင်းတိမ်မင်္ဂလာ	၂၀၇
၂၅ ကတညုတာ	ကျေးဇူးသိတတ်မင်္ဂလာ	၂၁၂
၂၆ ကာလေန ဓမ္မဿဝနံ	တရားနာမင်္ဂလာ	၂၁၇
မင်္ဂလာသုတ်ပျို့ (၁၁)		၂၂၂

(၈) သည်းခံခြင်းစသောမင်္ဂလာ ၄-ပါး

၂၇ ခန္တိစ	သည်းခံမင်္ဂလာ	၂၃၀
၂၈ သောဝစဿတာ	နာခံလွယ်မင်္ဂလာ	၂၃၆
၂၉ သမဏာနဉ္စ ဒဿနံ	သူမြတ်ဖူးမြော်မင်္ဂလာ	၂၄၀
၃၀ ကာလေန ဓမ္မသာကစ္ဆာ	တရားဆွေးနွေးမင်္ဂလာ	၂၄၅
မင်္ဂလာသုတ်ပျို့ (၁၂)		၂၅၀

(၉) ခြိုးခြံခြင်းစသောမင်္ဂလာ ၄-ပါး

၃၁ တပေါ စ	အာရုံမလိုက်စားမင်္ဂလာ	၂၅၂
၃၂ ဗြဟ္မစရိယဉ္စ	အကျင့်မြတ်ပွားများမင်္ဂလာ	၂၆၃
၃၃ အရိယသစ္စာန ဒဿနံ	အရိယသစ္စာမြင်မင်္ဂလာ	၂၆၈
၃၄ နိဗ္ဗာနသစ္စိကိရိယာ စ	နိဗ္ဗာန်မျက်မှောက်ပြုမင်္ဂလာ	၂၇၄
မင်္ဂလာသုတ်ပျို့ (၁၃)		၂၇၉

(၁၀) စိတ်ထားခိုင်မာရေးမင်္ဂလာ ၄-ပါး

၃၅ ဖုဋ္ဌဿ လောကဓမ္မေဟိ	လောကခံမတုန်လှုပ်မင်္ဂလာ	၂၈၅
စိတ္တံ ယဿ န ကမ္မတိ		၂၈၈

၃၆ အသောကံ	ဝမ်းမနည်းမင်္ဂလာ	၂၉၃
၃၇ ဝိရဇံ	မမက်မောမင်္ဂလာ	၂၉၇
၃၈ ခေမံ	ဘေးမရှိမင်္ဂလာ	၃၀၀
မင်္ဂလာသုတ်ပျို့ (၁၄)		၃၀၄

(၁၁) မင်္ဂလာနိဂုံး

မင်္ဂလာတရားများကို လက်တွေ့ကျင့်သုံးရကျိုး	၃၁၀
မင်္ဂလာသုတ်ပျို့ (၁၅)	၃၁၂
မင်္ဂလာသုတ်ပျို့ (၁၆)	၃၁၄
မင်္ဂလာ+အဘိဓမ္မာသဘော	၃၁၇
မှတ်ဖွယ်ရာရာ မင်္ဂလာ	၃၁၈

မင်္ဂလာတရား အစဉ်ထား ဟောကြားခဲ့ပါသည်

(၁) ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ ၃-ပါး၊	၃၁၉
(၂) နေထိုင်ရေးမင်္ဂလာ ၃-ပါး	၃၂၂
(၃) သင်ကြားရေးမင်္ဂလာ ၄-ပါး	၃၂၄
(၄) ပြုစုလုပ်ကျွေးရေးမင်္ဂလာ ၃-ပါး	၃၂၇
(၅) ကူညီဆောင်ရွက်ရေးမင်္ဂလာ ၄-ပါး	၃၂၉
(၆) ရှောင်ကြဉ်လိုက်နာရေးမင်္ဂလာ ၄-ပါး	၃၃၂

(၇) စိတ်ထားဖြူစင်မြင့်မားရေးမင်္ဂလာ ၅-ပါး	၃၃၅
(၈) သည်းခံခြင်းစသောမင်္ဂလာ ၄-ပါး	၃၃၈
(၉) ခြိုးခြံခြင်းစသောမင်္ဂလာ ၄-ပါး	၃၄၁
(၁၀) စိတ်ထားခိုင်မာရေးမင်္ဂလာ ၄-ပါး	၃၄၄
၃၈-ဖြာ မင်္ဂလာကို တစ်နေ့တည်းနှင့် ကျင့်ဆောင်ဟန်	၃၄၇
၃၈-ဖြာ မင်္ဂလာ သံချပ်	၃၅၂